

## ဓမ္မခန္ဓာ (၁၀၄) အတင်းအဖျင်း (အလ်-ဟုမာဇာဟ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၂)၊ သုတ်ဒေသနာ (၉)ပါး၊

ဦးဋ္ဌေးလွင်ဦး ပြန်ဆိုသည်။

### بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၀

၁။		وَيْلٌ لِّكُلِّ هُمَزَةٍ لُّمَزَةٍ ﴿١﴾
	ဂုဏ်သရေပျက်သူ၊ ပုတ်ခတ်တတ်သူတိုင်း ပျက်စီးရမည်သာတည်း။ <sup>၁၀၉</sup>	
၂။		الَّذِي جَمَعَ مَالًا وَعَدَّدَهُ ﴿٢﴾
	ဥစ္စာပစ္စည်း စုဆောင်းသောသူသည်၊ ရေတွက်နေ၍။ <sup>၁၀၉</sup>	
၃။		يَحْسَبُ أَنَّ مَالَهُ أَخْلَدَهُ ﴿٣﴾
☆ ၂၄၉	ဥစ္စာပစ္စည်းသည် ဖက်တွယ်စရာမည်ဟု* သူ စိတ်ကူးယဉ်၏။	
၄။		كَلَّا لَيُنْبَذَنَّ فِي الْحُطَمَةِ ﴿٤﴾
	အမှန်မှာ-သူသည် အမှန်ကြိတ်စက်တွင်းသို့ စွန့်ပစ်ခံရလတ္တံ့။ <sup>၁၀၉</sup>	
၅။		وَمَا أَدْرَاكَ مَا الْحُطَمَةُ ﴿٥﴾
	အမှန်ကြိတ်စက်ဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။	
၆။		نَارُ اللَّهِ الْمُوَقَّدَةُ ﴿٦﴾
	ပရမတ်ဘုရားရှင်က လောင်စာထည့်ထားသော အပူမီးပင် ဖြစ်၏။	
၇။		الَّتِي تَطَّلِعُ عَلَى الْأَفْئِدَةِ ﴿٧﴾
	ယင်းသည် စိတ်အာရုံများ အပေါ် ထိုးဖောက်တက်နေ၏။ <sup>၂၀၀</sup>	

(၁၀၉) ဤသုတ်တော်သည် အလ္လာဟ်အရှင်အမြတ်သဘာဝ သွန်သင်သော ကိုယ်ကျင့်တရားပေါင်း များစွာ အနက်မှ စောင့်စည်းအပ်သော ကိုယ်ကျင့်တရား တစ်ခု ဖြစ်ပေသည်။ သူတစ်ပါး၏ အကြောင်းကို မဟုတ်မတရား လီဆည်ပြောဆိုခြင်း၊ ဝါဒဖြင့်ခြင်း၊ နာမည်ဖျက်ခြင်း ပြုသူတိုင်း ပျက်စီးရမည်ဟု သတိပေးထားခြင်း ဖြစ်ပေသည်။ အချင်းချင်း ပုတ်ခတ် စော်ကားနေခြင်း- နာမည်ဖျက်နေခြင်းများမှာ အလွန် ရှိရာဘွယ် ကောင်းသော ကိစ္စရပ်ပင်။

(၁၀၉) ဤသုတ်တော်မှ ဝေါဟာရ အနှစ်သာရ အနှစ်သာရ ဆိုသည်မှာ- မိမိ၏ ပိုက်ဆံ၊ မိမိ၏ ဥစ္စာပစ္စည်းအား လက်ဖြင့်ပွတ်လျက် တစ်တွတ်တွတ် ရေတွက်နေခြင်းကို ခေါ်ဆိုပေသည်။

(၁၀၉) ဟုတွာမာဟ် ဆိုသည်မှာ ညက်ညက်ကျေအောင် ကြိတ်ခံရသော ဒုက္ခ စက်ရဟတ်ကို ခေါ်ဆိုပေသည်။

(၁၂၀၀) ထိုဒုက္ခ စက်ရဟတ်သည် မကောင်းမှုပြုသော ရာဇဝတ်ကောင်များ၊ ငွေကြေးဥစ္စာအား လောဘတက် မက်မောစွာ ရှာကြံစုဆောင်း ရမက်ဖက်နေသော လောဘသားတို့၏ ခံစားချက်များ၏ အပေါ်မှအား ထိုးဖောက်ထွက်နေသော အပူမီး ဖြစ်သည်ဟု ဆိုပေသည်။ ထိုမီးသည် ပရမတ်ဘုရားရှင်က လောင်စာထည့်ထားသော မီးဟု သုတ်တော် (၆) တွင် ပြောဆိုထားပေသည်။ ဆိုလိုသည်မှာ ပရမတ်ဘုရားရှင်သည် ဒုက္ခ၊ သုခကို လောက နိယာမအဖြစ် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ထိုဒုက္ခခံရစေမည့် သောကမီး၊ စစ်မီးတို့က လူသားအား ဆွဲယူနေခြင်း မဟုတ်ချေ။ လူသားသည် သူ၏ လောဘ၊ သူ၏ မတရားမှုဖြင့် လောဘမီး၊ စစ်မီးဆီသို့ ဦးတည်နေကြောင်းကို ပြောဆိုခြင်း ဖြစ်ပေသည်။ ထိုအချက်ကို သူ၏ အပြုအမူများ (သုတ် တော် ၁- ၂ နှင့်- ထိုအပြုအမူများက သူ့အား ဒုက္ခတွင်းသို့ ဆွဲချနေခြင်း (သုတ်တော် ၄) တို့က ထောက်ပြထားပေသည်။

၈။	<p style="text-align: right;">إِنَّهَا عَلَيْهِمْ مُّوَصَّدَةٌ ﴿٧٠﴾</p> <p>ယင်းသည် သူတို့အား ပိတ်ဆို့ထားမည်မှာ-</p>
၉။	<p style="text-align: right;">فِي عَمَدٍ مُمَدَّدَةٍ ﴿٧١﴾</p> <p>တိုးရွှေနေသော မဏ္ဍိုင်များထဲ၌ ဖြစ်၏။ ၂၀၀</p>

(၁၂၀) ဤသုတ်တော်အား ဆရာတော်ကြီးများက ရှည်လျားသော တိုင်များထဲဟု ပြန်ဆိုကြပေသည်။ ဆိုလိုသည်မှာ သူ၏ အဆုံးမသတ်နိုင်သော လောဘ စိတ်က သူ့အား အချုပ်ခန်းဘေးတိုင်များ သဖွယ် ဖြစ်စေ၍- ထိုအဆုံးမသတ်နိုင်သော လောဘစိတ်က သူ့အား ချုပ်နှောင်ထားသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

